



ଅଭିନ୍ଦ (କୁଞ୍ଜ)। ରେଯୁତ୍ୟାଲମ୍ବଣ। ଗ - ରପିଗୁର୍ବ। ଚିଠିଙ୍ଗ୍ରା।
ବାହୀନ୍ଦ୍ରିୟକୁଣ୍ଡଳୀକାର୍ଯ୍ୟ। ରକ୍ଷଣାକୁଣ୍ଡଳୀକାର୍ଯ୍ୟ।

୦୯ ୮୫୦୯_୨୨୯୯ | ୦୯ ୮୫୦୯_୨୨୯୯

sarpaymahan@gmail.com
www.facebook.com/Ma.Har201507

ထုတ်ပေါ်နေ့	တိမ်ယအကြိမ်
စောင်ရေး	စက်တင်ဘာလ၊ ၂၀၂၁ ခုနှစ်
စောင်ရေး	၁၀၀၀
မျက်နှာဖုံးဒီဇိုင်း	ကိစ္စး (ဝုဂ္ဂဂါယာငာဂ)
ထုတ်ဝေသူ	သိမ်သူ့ (စာမျက်)
ပုံစိန်သူ	ဝင်ပိုလိုလ်(နှင့်သင်ပုံစိန်တိုက်-ဝဝင့်) ဝုဂ္ဂိုလ်ဘဏ်
စာစဉ်	တင်မိုင်
စာအောင်ချုပ်	ကိုတင်အေး Perfect (ဝုရွာဝေးဝေး)
ဖြန့်ချိရေး	မဟာဓာတ်
တန်ဖိုး	ဖုန်း - ဝုဇ္ဇာဝါယာရုရုရု၊ ဝုဇ္ဇာဝါယာရုရု
	၄၀၀၀ ကျပ်

အကြည်တော်

ပြုဆောင် ... နိုတ်သည် | အကြည်တော်
ရန်ကုန်၊ မဟာဓာတ် | ၂၀၂၀
၃၁ ဧပြီ | ၂၀၁၅ × ၁၂၁၅ ဝင်တီ
(၃) ပြုဆောင် ... နိုတ်သည်

ပြေးရှင်သည် ... ရိတတ်သည်

အကြည်တော်

(၁ + ၃ ပေါင်းချုပ်)

မ ဟာ စာ ပေ (စာ စဉ် - ၅၅)

အလှကန်လန်ကာ ...

ဘဝကန်လန်ကာ ဖွင့်ကြပါစို့ရဲ ...

ကြလာခဲ့ မိတ်သဟာဆွဲ

ယာနေ့ကြလာခဲ့ မိတ်သဟာဆွဲ
စိတ်အဆာပြုကြစေကြောင်း
ထိပ်ဝဋ္ဌာတွေ လက်ဆယ်ချောင်းအစုံနဲ့
ဆူမွန်တောင်း ဆူမွန်ကောင်းတွေတောင်း
တောင်းလိုက်ပါသဗျာ ...

အစစအဆင်ပြုပါစေဥာ

ဘဝဘဝ အသရှေ့တွေနဲ့
ဘဝင်ပြုအောင် တေးပဏ္ဍာသလိုက်တယ်
အလှကန့်လန့်ကာ ဘဝကန့်လန့်ကာ
ဖွင့်ကြပါစို့ရဲ့လေး ဖွင့်ကြပါစို့ရဲ့လေး..... လေး

နာမည်တူများရှိခဲ့ပါက ခွင့်လွတ်ကြပါကုန် ...

အို စာချစ်သူတိ...
...

အတ်စင်တစ်ခုကို အပိုင်းနှစ်ပိုင်း ခွဲပြီး မြင်ကြည့်ပါ။

အတ်စင်ရှေ့ မီးရောင်အောက်တွင်တော့ လွန်စာချင်ပျသော လျှောင်
တော်များ ရယ်စရာပြေကိုလုံးနှင့် ပရီသတ်အား ရယ်ပွဲဖွဲ့နေလေပြီ။

သူတို့ကို ကြည့်ရှုနေသော ပရီသတ်များမှာ အပူပင်ကင်းမဲ့စွာ
ရယ်မောပျော်ဆွင်နေလေ၏။ လျှောင်တော်၏မျက်နှာ၊ လျှောင်တော်၏ လေများ
က ရယ်စရာအတိ။ စိတ်ချမ်းမြှုံစရာအတိ။

အတ်စင်၏နောက် အမှာ့ယင်ထဲတွင်တော့ ...

အတ်စင်၏နောက် အမှာ့ယင်ထဲတွင်တော့ ...

လူနှင်တော်၏မိန်းမ၊ ယိမ်းသမခများ ဖြစ်လေရာ အရပ်လက်သည်
နှင့် အသက်ကို စတေး၍ ရင်သွေးကို မွေးနေရရှာသည်။

ဇေားများ၊ ရှိုက်တက်နေသော အပူလိုင်းများ၊ ဆူညံသော
မီးစက်သံများ။ ဘယ်လိုမှ သည်းမခံနိုင်သော နာကျင်ခြင်းများကြောင့်
အားကိုးရလိုဂြား သံကုန်ခြစ်အော်လိုက်သည်။

“ကိုပြီးဆောင်ရေ”

“ကိုပြီးဆောင်ရေ”

“ဗျ ဗျ”

“ခိုးထောက်တော်ပဏာမကို စာသွားတာဖြင့် ကိုပြီးဆောင် မှတ်ရဲ့
ဗျာ”

“မှန်ရဲ့ ကိုတိုင်းကျော်ရော ကိုသီဟိုရော ပါရဲ့လားဗျာ”

“အဓိုဒေးမပျက်ပါပဲ၊ ထဲ့သို့ ဟိုဘက်က ကိုပေါက်လုံး မှတ်တယ်”

“မှန်ရဲ့ ကိုသီဟိုရော အတ်သဘင်တို့ရဲ့ ထုံးစံအတိုင်း ပထမပိုင်း
အပျို့တော်၊ စတိတ်ရှိုး၊ အော်ပရာ၊ ပြောတ် ပြီးပြန်တော့ ဟော အချေတော့
အများမျှော်လင့်စောင့်စားနေတဲ့ နှစ်ပါးမြှင့်အလှည့်ကျ လာပါပြီ့ဗျာ”

ပြီးဆုံးလည်

“အလူည့်ကျတော့လည်း တာဝန်ကျအောင် ထမ်းဆောင်ရပြန်ပြီ
ပေါ့”

အတွဲညီသော လူဆုံးတော်များကို ပရီသတ်များက မျှော်ဝေးနေကြ
သည်။

“သော် တာဝန်ကျတဲ့နေရာမှာ ပြီးဆုံးမိန်းမ ဘယ်လောက်
တာဝန်ကျတယ်ဆိုတာ”

လူဆုံးတော်ပြီးဆုံးက ဝတ်ထားသော တိုက်ပုံကို ကော်လာထောင်
ရင်း ပြောသည်။ ပရီသတ်များက ပြီးဆုံးရှုပ်ခံကိုကြည့်ပြီး ရယ်ချင်ချင်။

“ပြီးဆုံးမိန်းမတို့များ တာဝန်ကျပုံပြောရရင် သူ့မိန်းမက ဒီဇေတ်
က ယိမ်းသမယ့်”

“သော် ခင်မြေရီလေးကို ပြောတာလား”

“အေး... အဲဒီခင်မြေရီလေး၊ သူက စင်ပေါ်မှာ ယိမ်းကတုန်းသာ
ညောက်းက ဘာမှမရတာ”

“ဆိုပါဉိုး”

“ယိမ်းကပြီးလို့ ပွဲဖျေးထဲ တစ်ပတ်ပတ်လိုက်ရင် ငွေကလေး
ငါးထောင်မျိုး ပါလာတာဖူ့”

သီဟို၏အပြော ပြီးဆုံးရှုပ်ခံကြာင့် ပရီသတ်များ ဝါးခနဲ့ ပွဲကျ
သွား၏။ ဒါကို ပြီးဆုံးမှ ဆက်၍

“သော် ဒါကတော့ကွာ ပွဲဖျေးမှာ ရွှေဘောလုံး သွားကစားတာလော့၊
သူ့နိုင်လာလို့ ဖြစ်မှာပေါ့”

“မင်းကလည်း ရွှေဘောလုံး သွားကစားတယ်သာ ပြောတာ ဆံထုံး
တွေက ပြေလို့”

ပရီသတ်ရယ်သံ ကြားရပြန်သည်။

“အိုကွာ ဒါကတော့ တိုးရ ကြိုတ်ရတာကိုး၊ တစ်ယောက်နဲ့
တစ်ယောက် တိုးမိကြိုတ်မိတော့ ဆံထုံးက ပြေတော့တာပေါ့”

“ဆံထုံးပြေတာ ထားပါတော့၊ လိမ်းထားတဲ့ မိတ်ကပ်တွေလည်း
ပျက်လို့”

ပရိသတ်များ ဝါးခနဲ ဖွဲ့ကျသွားပြန်သည်။

“အိုကာ ဒါကတော့ လူကြေားထဲဆိတ္တ ပူတယ်လေကာ၊ ဒီတော့
မိတ်ကပ်တွေက ကွက်ပြီး ပျက်ပျက်တော့တာပေါ့”

“မိတ်ကပ်ပျက်တာလည်း ထားပါတော့၊ ဝတ်ထားတဲ့ အကျိုးတွေ၊
ထားတွေမှာ ဖုန်တွေ သဲတွေလည်း ပေလို့。”

ပရိသတ်က ပွဲကျပြန်သည်။ ပြီးဆွင်မှာ ဘာမှမတတ်နိုင်တော့။
ရုပ်ခံပြင့်သာ လုပ်နေရသည်။

ပြီးဆွင်က အခံရုပ်ကောင်းသည်။ နို့မျက်နှာကြီးက ပြီးဆွင်နေသည်
မို့ ပရိသတ်က သူ့ခံရတိုင်း ပွဲကျ၏။ ပရိသတ်ရပ်သံမှ ပြီးဆွင်က၊

“အေး ငဲ့မိန်းမ ခင်မြေရိက ပွဲဖျေးအမောင်ထောင့် ကန်သင်းရှိုးမှာ
သွားအိပ်တာဟော၊ သွားအိပ်လာတာ၊ မှတ်ပြီးလား၊ ဒါကြောင့် ပိုက်ဆံရ
လာတာ”

ရှေးသမားစဉ် ပြက်လုံးဟောင်းပင် ဖြစ်လင့်ကစား ပြက်လုံးက
အခံအဥပ်ကောင်းရှုံး ပတ်တုတ်မရအောင် ပွဲကျလေသည်။

ဒါကို နံဘေးနားက လူဆွင်တော်တိုင်းကော်က နင်းဝင်သေးသည်။

“ကိုသီဟိုကလည်းမှာ၊ ကိုပြီးဆွင်ကို ပြောနေလိုက်တာ သုံးမရတဲ့
နွားကြီး ကျနေတာပဲ၊ အမှန်တော့ ဒီလို့မဟုတ်ဘူးပြု၊ မှန်းစမ်း ကိုပြီးဆွင်
ခင်များရှုံး၊ ပါးစပ် ဟစမ်း”

ပြီးဆွင် ပါးစပ်ဟသည်။ ဒါကို တိုင်းကော်က တစ်ဆင့်တက်ရှုံး၊

“ပြစမ်းပါ့ဗီး၊ ခင်များခြေထောက်”

“ဘာလို့လဲကွဲ”

“ပြမယ်သာ ပြစမ်းပါ”

ပြီးဆွင် ခြေထောက်မြောက်ပြုလိုက်သည်။ ထိုတော့မှ တိုင်းကော်

က၊

“ဟုတ်ပါကွာ”

“ဘာတုံးဟ”

သီဟိုဝင်ထောက်သည်။

ပြီးချင်သည် ငိုတတ်သည်

“ဒီကောင်ကြီး စွာနာလျှောနာဖြစ်နေတာ”

ပရီသတ်ကြီး သဘောပေါက်ပြီး ဝါးခနဲရယ်ပြန်သည်။ ဒါကို
တွဲဖက်လှေ့ချင်တော် ပေါက်လုံးက ပြေးလာပြီး

“ဟာ မင်းပြောမှ ပိုစိုးကုန်ပြီ၊ က က ကိုပြီးချင် ဟိုဘက်နည်းနည်း
ချွေ”

“ဘာလုပ်ဖို့တုံးဟ”

“ခင်ဗျားပါထားတဲ့ စွားချေးလေး ကျျှေးချင်လို့”

ခံနေရသော ပြီးချင်ကို ကြည့်၍ ပရီသတ်များ အူလိုမ့်အောင်
ရယ်နေရသည်။

“က အစ်ကိုတို့ရော ရယ်စရာမောစရာတွေချည်း ပြောလို့ မပြီးသေး
ပါဘူး၊ ပရီသတ် မျှော်လင့်စောင့်စားနေတဲ့ ခေါင်းဆောင် မင်းသားချောလေး
ပြည်သူချစ် မင်းနောင်နောင်ရဲ့ အလှည့်ကိုလည်း ပရီသတ်က မျှော်လင့်
စောင့်စားနေကြပါပြီ”

“က အဲဒီတော့ ပြည်သူချစ် မင်းနောင်နောင် အဆိုအကကို
မြင်ရဖို့ ခေါ်ပျား ကိုပြီးချင်”

“စိန်မြှုပ်ခြုံ သွယ်တဲ့ပူလ”

“ချိန်ဆရန်မလို့ ပရီသတ်အသည်းပါဆိုတဲ့”

“မင်းသားလေး ပြည်သူချစ် မင်းနောင်နောင်ရေ”

“ပရီသတ်များ စောင့်စားနေပြီမို့”

“ဘယ်လောက် တောက်ကြွားသလဲ ဆိုတာပြ”

ဆိုင်းသံနှင့်အတူ ပြည်ချစ်မင်းနောင်နောင်ဆိုသူ ကနဲ့ကလျှန်ုင်း
ထွက်လာသည်။

မနဲ့နိုင်သူက လျောင်တော်ပြီးချင်။ ကမန်းကတန်းပင် စင်အောက်
ပြေးဆင်းပြီး နောက်ကြွားသလဲ စောင်အစုတ်များနှင့် ကာရုံထားသော
အခန်းဆီ ပြေးသွားသည်။

အခန့်သင့်ပင် မီးဖွားရခက်၍ ရလိုရပြား အော်ဟစ်နေသော
နောက်နှင့်အော်သံ ထပ်တူကျသွားသည်။

“ကိုပြီးချင်ရေ”

“ဘာတုံးဟ”

ပြီးချင်က အာလုပ်သံကြီးနဲ့ ပြန်ထူးသည်။ ဒါကို နာကျင်လွန်း၍
ဒေါသထွက်နေသော ဇနီးက၊

“ဘယ်အလေလိုက်နေလဲ၊ ဘယ်မှာ သွားသေနေလဲ၊ ဒီမှာ
မီးဖွားနေတာ မသိဘူးလား၊ အား ကျွတ် ကျွတ်”

“ဟယ် ဒီမိန်းမနှယ် ယဉ်ကျေးလိမ္မာသင်တန်းဆင်းများလားကဲ့့၊
ဒီလောက်အပြာအဆို ယဉ်ကျေးနေတာ၊ နှစ်ပါးထွက်လို့ နှစ်ပါးကနေရ့
တာပေါ့ဟ”

“မကနဲ့၊ ဒီမှာ အား ရှင် လုပ်ထားတဲ့ကိစ္စ ရှင်လာ ရှင်း၊ အား”

ပြီးချင် မျက်ခုံးအား မြင့်တက်သွား၏။

“ဟဲ့ ငါက ဘာလုပ်မိလို့ ဘာဝင်ရှင်းရမှာတုံး”

“အား ဘာအခုံမှ မသိ မသိချင်ယောင်ဆောင်နေတာလဲ၊ အား
ဒီမှာ ကလေး ကလေး ဗိုက် ဗိုက် ရှင် လုပ်ထားတဲ့ကိစ္စ၊ အား”

ပြီးချင် ထရံကွယ်မှ ခေါင်းကုတ်သည်။

“နှစ်ဦး သဘောတူလေကွယ်၊ တကတဲ့”

သူတို့ပြာနေသည်ကို ကြားပြီး အရပ်လက်သည်မှာ ရယ်ရမလား၊
ဦးရမလားမသိ။

“ဘာ နှစ်ဦးသဘောတူလဲ၊ ကျွန်းမက မဆတ်ဆော့နဲ့ဆိုတာကို
ရှင်က ဆတ်ဆော့ပြီး အား”

စကားပင် မဆုံးလိုက်၊

“အူဝဲ အူဝဲ အူဝဲ”

“ဟော”

အော်သံပင် မဆုံးလိုက်၊ ကလေးငိုသံကြားရသည်။

မည်သို့ပင်ဖြစ်စေ ယောက်ဗျားအသံကြား၍ အားတက်သွားသည်
ထင့်။ ကလေးကို လွှတ်လွှတ်ကျွတ်ကျွတ် မွေးနိုင်သည်။

“ဟာ မွေးပြီကွာ၊ မွေးပြီ ဒေါ်ကြီးအေးဘုံ ဘာလေးလဲဗျာ”

ပြီးဆွင်သည် ငိုတတ်သည်

“မိန္ဒားကလေးဟေ့ မိန္ဒားကလေး”

ပြီးဆွင် ဝမ်းသာသွားသည်။

“ဟေး မိန္ဒားကလေးတဲ့ဟေ့၊ မိန္ဒားကလေးတဲ့၊ ပြီးဆွင်တို့ လူဖြစ်ပြီး၊
ဟား ဟား ဟား”

ဆိုကာ စင်ပေါ် အော်ဟာစ်ချုံ ပြေးတက်သွားသည်။



“စိန်မြှရံခြယ် သွယ်တဲ့ပုလ ပြည်ချစ်အသည်းလေး မင်းနောင်
နောင်”

မင်းသားက သူ့သီချင်နှင့်သူ ပရိသတ်အား ကြာပပ်ပြီး ဤမြဲနောက်။

“ပရိသတ်လက်ခုပ်သံကြား မြို့ထူးပျော်ပါး”

“မိန္ဒားကလေးကျ၊ မိန္ဒားကလေး၊ ဟား ဟား ဟား”

မင်းသားက စင်ပေါ်မှာ ဤမြဲနောက်နှင့် အထက်ပါအော်သံကြီးနှင့်
အားရုဝမ်းသာ ပြေးတက်လာသော ပြီးဆွင်ကိုမြင်တော့ အုံအားသင့်ကာ
ရပ်သွားသည်။ ပြီးဆွင်ကတော့ အပျော်လွန်နေချုံ သတိထားမပို့မပေါ်။
စင်ပေါ်မှာ ခုန်ခွဲခုန်ခွဲလုပ်ရင်း၊

“သူ့ငယ်ချင်း သီဟိုရေ့ မိန္ဒားကလေးတဲ့ကျ၊ မိန္ဒားကလေးတဲ့ ဟား
ဟား”

ပရိသတ်များကလည်း ပြီးဆွင် ပြက်လုံးထုတ်တာမှတ်ပြီး ကြောင်ပြီး
ကြည့်နေကြသည်။ လူဆွင်တော်များပင် ပြီးဆွင် ဘာအရူးထလာသည် မသိဘဲ
ငေးနေကြသည်။

ပြီးဆွင်က ဝမ်းသာအားရပ်င မင်းသားကို မြင်သည်နှင့်

“မိန္ဒားကလေးဗျ၊ မိန္ဒားကလေး”

ဆိုကာ မင်းသားကို လက်ညွှုးထိုးပြီး ပြေးဝင်သွားရာ နိုအခြာက် စာတ်ခံ မင်းသားမှာ သူ့အား လက်ညွှုးထိုး၍ မိန်းကလေးဟု အော်ဟစ် ပြေးဝင်လာသော ပြီးဆုံးအပြုအမှုကို သည်းမခံနိုင်တော့ဘဲ

“အင်းဟာ၊ မိန်းကလေးဦး”

ဟုဆို၍ ပြေးဝင်လာသော ပြီးဆုံးရင်ဝါ ဖနောင့်နှင့်ပေါက်ချလိုက်ရာ အင့်ခနဲ့ မြည်သံနှင့်အတူ ပြီးဆုံးမှာ တလိမ့်ခေါက်ကွေးကြီး စင်အောက် ဆိုင်းကျင်းထဲ ကျသွားလေတော့သည်။

ထိုတော့မှ ပရီသတ်များကလည်း ခံနေကျ ပြီးဆုံးပြက်လုံးထုတ် သည်မှတ်ပြီး ဝမ်းသာအားရ ရယ်မောကြလေတော့သတည်း။



“ကျွန်တော် တောင်းပန်ပါတယ် မင်းသားရယ်”

ခုတင်ပေါ်တွင် မင်းသားမှုပြီး တစ်ဖက်လှည့်ထိုင်နေသည်။ ပြီးဆုံး က ခုတင်ခြေရင်းတွင် ဂူးထောက်ထိုင်ရင်း မင်းသားခြေထောက်ကိုင်၍ တောင်းပန်နေရ၏။ အေးလေ ဒီမင်းသားရှိရှို့ ဒီဇာတ်အဖွဲ့ဖြစ်လာတာကိုး။ ဒီဇာတ်အဖွဲ့ရှိရှို့ ဒီလူဆုံးတော် လူကြမ်း၊ ယိမ်းသမ၊ ကားဆွဲအဆုံး အူစို နေကြတာပဲလေ။

အသက်အချယ်အရရှိ လူဆုံးတော်က လူကြီး၊ မင်းသားက လူငယ်။ ဇာတ်စင်ဝါအရလည်း ကြီးပါရဲ့။ နိုးပေမဲ့၊

“ကျွန်တော့မိန်းမ ခင်မြေရို သမီးလေးမီးဖွားလို့ ပျော်လွန်းပြီး ဖြစ်သွားတာပါများ၊ တကယ့်ကို ဘာမှ မရည်ရွယ်ပါဘူး”

မင်းသားက သက်ပြင်းချသံ ကြားရ၏။ အနည်းငယ် စိတ်ပြေ

ပြီးဆုံးသည် ငိုတတ်သည်

သွားပုံ။ နှုတ်ထွက်စကားဆို၏။

“အဲဒါကြောင့် မိန်းမ မယူချင်တာ”

“ယောကျားပဲ ယူ”

“ဘာ”

“အဲ အဲလေ”

လူရှင်တော် သန္တအရ ဘောက်လုံးက ထွက်လိုက်သေး။ အမြန်
ပါးစပ်ကို ဘရိတ်အုပ်ဖြေး၊

“ဟို ဟိုလေ မင်းသား ယောကျားချောလည်း ချောပါတယ်လို့၊
အဲ ဟဲ အဲဒါပြောတာ၊ အဲဒါ”

“သေနာကြီး၊ မျက်နှာပိုးကိုက”

ယောကျား၏ နှုတ်ထွက်စကားထဲတွင် ရှားပါးပါသည်။ နောက်
ယောကျားများ မလုပ်တတ်သော နှုတ်ခမ်းကြီးကို စူလို့။

“သွား၊ ကိုယ့်အခန်းကိုယ်ပြန်”

“ဟုတ် ဟုတ်ကဲ့”

မင်းသား စိတ်ဆိုပြောမြို့မြို့ ပြီးဆုံး နောက်ဆုတ်နောက်ဆုတ်နှင့်
ပြန်ထွက်လာရသည်။



ပြီးချင်နှင့် ခိုးမြေရိတိ၊ သမီးလေးရွှေ၊ ခေါင်းတွေ စုပြုတိုးပို့နေက
သည်။ လုပ်ဖော်ကိုင်ဖက် လျှောင်တော်တိုင်းကျော်က

“အေး ပြီးချင်သမီးသာ ဆိုတယ်၊ နှုံးက နောက်ပိုင်း မင်းသားကြီး ဦးအောင်ထူးနှုံးပဲ”

သူ့စကားကို ပေါက်လုံးက အကျိအနဲကောက်၏

“နှုံးတင်လားကွာ၊ နှာခေါင်းက လူကြမ်းစားဖိုးနှာခေါင်း ကည့်ပါလား အကြီးကြီးကို”

သီဟိုကပါ ဆက်၍

“ဟေ့ကောင် တိုင်းကျော် ပါးစပ်က မင်းပါးစပ်ကွဲ၊ အောင်စမ်းရှိခြင်း”

“စင်နောက်မှာ တစ်ခါတည်းပါ၊ အာ မင်းကလည်း နောက်နေ့ပြန်ရှိ၊ ခြေဆောင်လက်ဆစ်က မင်းအဆစ်အပေါက်ကဲ”

“ဒါကတော့ မင်းကလည်းကွာ၊ ခင်မြှရိုလည်း အမှာင်ထဲမှာ
အိမ်သာကအပြန် ဝါလည်း ရေချိုးဖို့ ဆပ်ပြာတုံးအရှာ အဲဒီမှာ ဟင်
ဟင် မဟုတ်သေးပါဘူးကွာ၊ အဲ ကြည့်စမ်း မျက်လုံးလေးတွေက ပေါက်လုံး
မှုက်လုံးကွာ၊ ပြူးပြူးလေး”

“ပြေးမှာပေါက္ခ၊ ခင်မြန်နဲ့ငါ ပြေးပြီးမွေးထား၊ အာ ဟုတ်ပါဘူးကွာ၊ မင်းတို့ကလည်း ပြုးဆွဲသမီးကည်ပြီး လူတိုင်းနဲ့ လိုက်တူခိုင်းနေတာ၊ ပြုးဆွင်နဲ့ကျတော့ ဘယ်နေရာမှ ပေးမတူဘူးလား”

အားလုံးခေါင်းတွေ နိဂုပ္ပါးဆွင်နေသော ပြီးဆွင်ဘက် လှည့်လာကြသည်။ ပြီးနောက် ခေါင်းခါပြီး

“ဘယ်နေရာမှ မတူဘူး”

“ယောက်ဝားနဲ့မိန်းမချင်းကို မတူတာ”

ထိအခါ သည်းမခံနိုင်ရော့ထင့် မီးဖွားပြီးခါစ ခင်မြေရိက အာဂျင် ခြစ်၏။

ပြီးချင်သည် ဦးတတ်သည်

“အလိုတော်၊ ကိုပြီးချင်နဲ့မတူလို့ ကိုပြီးချင်သမီးဆိုတာ မသေချာ ရင်နေကြ၊ ကျူပ်မွေးထားတဲ့သူဆိုတော့ ကျူပ်သမီးဆိုတာတော့ သေချာ တယ်”

အားလုံးခေါင်းညိုတ် ကျေနပ်သွားကြသည်။

ဟုတ်ပါ၊ ပြီးချင်သမီးက လူချင်တော်ပြီးချင်နှင့်မတူဘဲ မင်းသမီး ရုပ်လေး။ လှလို့။



“မကပါနဲ့မီးလား မိန်းမရယ်”

မှန်အကွဲရှုံး ပေါင်ပေါ်ကလေးတင် နို့တိုက်ရင်း အပေါစား မိတ်ကပ်များ မျက်နှာပေါ် ဖို့တင်နေသော မိန်းမကိုကြည့်၍ ကိုပြီးချင်က ဆိုသည်။ မိန်းမက မှန်ထဲကပင် သူ့ကို စောင်းငဲ့မကြည့်ဘဲ

“မကလို့ဖြစ်မလား၊ အခုတင် ကလေးမွေးထားလို့ နားနေတာ ဆယ်ရက်လောက်ရှိပြီ၊ မန်နေရာရော မင်းသားပါ ကိုယ်ဝန်ရှင့်တုန်း နားနေ တာရယ်၊ အတ်ကတုန်း ကလေးမွေးတာရယ် အခုနားနေလို့ အလကား ထမင်းကျွေးနေရတယ်ဆိုပြီး သိပ်ကြည်လင်တာ မဟုတ်ဘူး၊ ဒီထက် ဆက်နားရင် အတ်ထဲက ကန်ထုတ်ခံရလို့ ဟုတ်ပေါ့ဖြစ်နေမယ်”

ပြီးချင် သက်ပြင်းချသည်။ မှန်ပေါ်။ ခင်မြေရို ကိုယ်ဝန်ရှင့် ကတည်းက အတ်ဆရာကို ခြေသလုံးဖက် တောင်းပန်ပြီး အနားယူ ခိုင်းခဲ့သည်မဟုတ်လား။ နောက် အတ်သဘင်ထုံးစံအရ အတ်ကတုန်း ကလေး မွေးသည်ကို သိပ်မကြိုက်ကြ။ အတ်ထဲတွင် မရှိမဖြစ် အသုံးတည့်နေချုံသာ အောင့်အည်းသည်းခံထားခြင်းဖြစ်သည်။

သွေးနှသားနှနှင့်မို့၊ ပေးလည်း မကစေချင်၊ မကလျှင်လည်း
ပြသာနာက ရှိလာနိုင်သည်မို့၊ ဘေးကျပ်နံကျပ်ဖြစ်နေပြီ။ မည်သို့၊ လုပ်ရမည်
ကိုလည်း ဥာဏ်မမီ။

“ဒါဖြင့်လည်း အပျို့တော်တော့ မကပါနဲ့လား မိန်းမရယ်၊ အပျို့
တော်က ပင်ပန်းလွန်းလို့ပါ”

သူ့စကားကို မိန်းမဖြစ်သူက လိမ်းပြီးသား မိတ်ကပ်ဘူးကို
ဘောက်ခနဲ့ ပစ်ချေပြီး။

“ကမှဖြင့် တစ်ညလုံးကရမှာပေါ့ ဟိုနေရာမကဘူး၊ ဒီဟာမက
ရဘူးလို့ ဖြစ်မလား၊ တော်ကြာ ဘာမှ မဟုတ်ဘဲ ကြေးထူနေတယ်ဆိုပြီး
ကန်ထုတ်လိုက်မှဖြင့်”

သက်ပြင်းသာချိန်သည်။

“ခင်မြေရီရေး ကန်တော့ပွဲချွေက်ရမယ်ဟေ့”

“လာပြီ”

အော်သံနှင့်အတူ ပေါင်ပေါ်မှ ကလေးကို ပြီးချင်လက်ထဲ ထိုးပေး
လိုက်ပြီး။

“ရော့ ခက္ကကြည့်ထား၊ ပြန်လာမှယူမယ်”

ကလေးက သူ့လက်ထဲရောက်လာသည်။ ကလေးကယ် ပါးစပ်က
မိခင်နို့ရည်ကို မျှော်လင့်တုန်း။

“အား ကျွဲတ် ကျွဲတ် နို့အုံကလည်း တင်းလိုက်တာ”

ခင်မြေရီ ထဘီကို ခပ်တင်းတင်းချည်လိုက်သည်။

စင်ရွှေ မီးရောင်အောက်တွင်တော့ မင်းသမီးး၊ စင်နောက်မှာတော့
သားသည်မိခင်။ သားသမီးကို အပြည့်အဝ ချစ်ချင်သော်ပြား အလုပ်ကား
ရှိလေပြီ။ စင်ရွှေထွက်ရှု လူတကာင်းကြည့်ရရှာသော မင်းသမီး လုပ်ရ
ပော်းမည်။

“ခင်မြေရီ”

“လာပါပြီတော်၊ တကတဲ့ ဒေါ်နေလိုက်တာ သေတော့မှာ ကျေနေ
တာပဲ”

ပြီးချင်သည် ဦးတတ်သည်

“ဟဲ ဟဲ ခင်မြေရီ နှင့်မလဲ နှုတ်အာက ဓားပြလက်ထဲက
သာလိုကာကျနေတာပဲ ကြမ်းလိုက်တာဟာ”

“အသာနေစမ်းပါ သေခြင်းဆိုးရဲ့”

ဆိုကာ ထဘီမနိုင်ပဝါမနိုင် စင်ပေါ် ပြေးတက်သွားလေသည်။
ချစ်ခင်ကြင်နာလို့ အနေနီးစပ်လို့ ရထားတဲ့ မယားကျောပြင်ကို ကြည့်၍
ပြီးချင်မှာ သက်ပြင်းချမိုးသည်။



“ပျီတိုင်းကြိုက်ပါတဲ့ နှင်းဆီခိုင်၊ နှင်းဆီခိုင်၊ ပျီတိုင်းပျီတိုင်း
ကြိုက်လိုက်ပါတဲ့ နှင်းဆီခိုင်၊ နှင်းဆီခိုင်”

“အဲ အဲ အဲ အဲ”

ဆိုင်းသံဂိုင်းသံနှင့်အတူ မိခင်နဲ့ရည် အပြည့်အဝ မသောက်စိုးရရှာ
သော ကလေးငယ်ထံမှ ငိုသံသွဲသွဲ။

“အဲ အဲ ဝါး”

ကလေးငယ်ထံကြားတော့ ပြီးချင် ဘာလုပ်ရမှန်းမသို့ ခြေမကိုင်မိ
လက်မကိုင်မိ ဖြစ်သွားရသည်။ နောက်

“ဟဲ ဟဲ ကလေးကငိုပြီး ရေတိုက်ရမှာလား၊ အနှီးပြင်ပေးရမှာလား၊
ဟဲ ခင်မြေရီ”

လန်းအော်မိပြီး နံဘားနားက ရေဘူးကို လှမ်းဆွဲ၊ မိတ်ကပ်ဘူး
တိုက်မိနှင့် ရှုပ်ယှက်ခတ်နေသည်။

“အဲ အဲ ဝါး ဝါး”

ကလေးငယ်၏ အာခေါင်ခြစ်နိုင်သံ။ ပြီးဆှင် ပို၍ ပျာတက်သွားပြီး၊

“ဟဲ ဟဲ ခင်မြရီ ခင်မြရီ၊ ဒီမှာ နင့်သမီး ဘာဖြစ်လဲ မသိဘူး၊
ခင်မြရီ”

“သောက်တော်ဘူးရယ်တဲ့ အိမက္ခာ၊ အိမက္ခာ၊ မင်းကျော်စွာလို့
မကျော်လား၊ ဘေးရပ်ကရှား”

အပျို့တော်ကနေသော ကလေးမိခင် မကြားနိုင်။ ပျော်နေလား၊
မပျော်နေလားတော့မသိ စင်ပေါ်ဘွင်တော့ ချွေးဒီးဒီးကျအောင် ခုန်ပေါက်
နေရာသည်။

“အဲ အဲ အဲ”

“သော် ဒီမိန်းမနှယ် ကလေးငါးနေပါတယ်ဆိုနေမှ သူ့မှာ လာက
ပြနေသေး၊ ကဲ လာ လာ သမီးအမေ ဆတ်ဆလူးထတာ ကြည့်ရအောင်”

ဆိုကာ ကလေးငယ်ကို ပွဲချိရင်း ဗောတ်စင်ထောင့်သို့ တက်သွား
လေသည်။

ဗောတ်စင်ထောင့်မှ ကလေးငယ်ကို ပေါင်ပေါ်တင် နှစ်လုံးမြေကျ
ထိုင်ပြီး

“ကြည့်စမ်း သမီးလေး၊ မင်းအမေ ဘလက်ပျုံနေတာ (ယိမ်းသမ
ကနေတာ)”

ဗောတ်ပွဲကနေတာ ကြည့်ပြီး ကလေးငယ် အငိုတိတ်တော့သည်။
သူ့ခမျာ လူ၊ လောကထဲရောက်တာပင် မကြာသေး၊ အထူးအဆန်းတွေ
မြင်တွေ့နေရ၍ ကြောင်ငေးနေရပုံပေါ်၏။

“ဟောဟိုးမှာ မင်းမေမေ မင်းသမီးလေ၊ တွေ့လား သမီး”

ကလေးငယ်က ကြည့်တတ်လား၊ မကြည့်တတ်လားမသိ တအဲအဲ
မြည်သံပေးရင်း ဌီမ်သက်နေလေသည်။

“ကိုကြီးကျော် ပလီလွန်းတယ်၊ မောင်ကြီးကျော် ပလီလွန်းတယ်၊
ဆေးစိုက်တဲ့ (ဆေးကြိတ်တဲ့) ဆေးစိုက်တဲ့ (ဆေးကြိတ်တဲ့) ကျွန်း”



ပြေးချင်သည့် ဦးတတ်သည်

ခင်မြှရိတစ်ကိုယ်လုံး ချွေးတွေ ခဲ့နှစ်နောက်။ နို့အံမှ နို့ရည်များလည်း
စိမ့်ထွက်နေသည်။ ခေါင်းထဲမှာလည်း မိုက်ခနဲ့ မိုက်ခနဲ့။

ခြေလက်များလည်း မသယ်ချင်မလူပ်ချင် ဖြစ်နေသော်လည်း
တာဝန်အရ အားကုန်ဆွဲလွှဲပြီး ကချင်နေရသည်မို့၊ တုန်ယင်နေလေပြီး
“လောင်းစရာတွေ ရွှေမရှားပါဘူး၊ လောင်းစရာတွေ ငွေမရှားပါ
ဘူး”

သီချင်းဆို ပြီးဆုံးရန်သာ ဆုတော်းနေရရှာသည်။ ခင်ပွန်းသည်က
တားမြစ်သည့်ကြားက ဝင်ကမိုဘေး သူ့ကိုယ်သူသာ အပြစ်တင်မိနေသည်။

စိတ်ထဲရှိသမျှ အားတင်းထားသည်။ သို့သော်

“ကိုကြေးကျော် ပလိလွန်းတယ်၊ မောင်ကြေးကျော် ပလိလွန်းတယ်”
ခေါင်းထဲမှ မိုက်ခနဲ့။ အရာရာ မှာ့မည်းသွားသည်။ အသိဉာဏ်
က လွင့်ခနဲ့။

“ကုန်း”

“ဟာ”

“လုပ်ကြပါဦး၊ လုပ်ကြပါဦး၊ ခင်မြှရိ စင်ပေါ်လဲလို့。”

“ဟာ သမီးမေမေ သမီးမေမေ”

“ဟဲ့ ကန်းလန်းကာချုကြလေ၊ ကန်းလန်းကာချု”

“မီးတွေ မို့တ်ချုလိုက်လေ၊ ဘာလုပ်နေတာလဲ”

အားလုံး ရုတ်ရုတ်သဲသဲ။

ဇာတ်ဆရာတ်၏ အသံက

“တောက် ဒီမိန်းမ ဒုက္ခပေးတယ်၊ ကျက်သရေကို မရှိဘူး”



“ခင်မြရီ ခင်မြရီ”

ခေါ်၍ မရတော့။

“ခင်မြရီ ခင်မြရီ ထလေ ထ”

ခြေလက်များ ကောက်ကွေးနေသည်။ ခန္ဓာကိုယ်တစ်ခုလုံးက
အေးစက်နေ၏။

“ဟေ့ ဟေ့ ဘာလုပ်နေကြတာလဲ၊ အနောက်ထဲ ဆွဲသွင်းသွားစမ်း၊
ကစရာရှိတာ ဆက်ကြ၊ ခွဲအပျက်ခံလို့ မဖြစ်ဘူး”

အတ်ဆရာတ် အောင်သံ၊

“ဟေ့ ဟေ့ ပွေ့ကြပါဟ၊ စင်ပေါ်က ဖယ်ရအောင်”

“ပြီးဆုံး မင်းမိန်းမကို ပွေ့လေ”

“ဟာ ဒီမှာ ကလေးကို ပွေ့ထားရတာ၊ ဘယ့်နယ်ပွေ့ရမှာလဲ၊
ပေါက်လုံး၊ သိဟို ကူးလိုပါဟ”

“အေး အေး နောက် မင်းမိန်းမကို ပြန်စစ်လို့ ငါတို့လက်ဖွေရာ
ပါလာရင် ငါတို့အဆိုးမဆိုနဲ့”

“မင်းတို့ကလည်း တစ်မှာ့င့်”

ခင်မြရီကို ပွေ့၍ စောင်စုတ်ကာသော အခန်းထဲ ပြန်ထည့်လိုက်
သည်။

“ခင်မြရီ ခင်မြရီ”

“ခြေချောင်းလက်ချောင်းတွေ နှိပ်ပါဟ”

“ပထဝီကြာကို ကိုင်ပါ”

“ရင်တော့ ခုန်နေသေးသက္က၊ ဒါဆို မသေသေးဘူး”

အားလုံးသိသလောက် မှတ်သလောက် ဂိုင်းကူးကြပါသည်။ ပြီးဆုံး
ကတော့ ခါးထစ်ခွင် ကလေးကယ်နှင့် ခြေမကိုင်မိ လက်မကိုင်မိ။

“လုပ် လုပ်ကြပါဦးဗျာ၊ ခင် ခင်မြရီ ဘာဖြစ်တာလဲ မသိဘူး”

ပြီးချင်သည် ငိုတတ်သည်

သူ့စကားကို တိုင်းကော်က

“အေးလေကွာ လုပ်နေတာပဲ၊ သူ့ဟာ ဘာဖြစ်မှန်းမှ မသိတာ၊
သွေးနသားနဲ့၊ နတ်ကတော်ကရင်း အပဲဗျား မှိုသွားတာလား”

“ကိုသီဟို၊ ကိုသီဟို ခင်ဗျားက ရှေ့မီနာက်မိပဲဗျာ၊ တစ်ခုခု
လုပ်ပေးပါ၍”

သီဟို မျက်မောင်ကြုတ်စဉ်းစားလိုက်သည်။

“နော်းကွာ၊ ခင်မြေရိုက ဘာနေ့သမီးလဲ”

“ထြော် ခင်မြေရိုခိုမှ တန်လှာသမီးပြော့ဗျာ၊ ခင်ဗျားကလဲ”

သီဟို မေးဗွတ်နေသည်။

“တန်လှာဆိုတော့ စုပ်တ်က အညွှန်း၊ အောင်လံထူးစွဲသူကြီးပဲ၊
အင်းပဲက ကြာသပတေး”

အားလုံးက သူ့စကားကို နားစိုက်နေကြသည်။ သူက ရှေ့မီ
နောက်မိကိုး။ ဗေဒင်ယာတွေ့လည်း တိုးခေါက်မိသည်။ အတ်သူ့အတ်သား
နာမည် အားလုံးလောက်နိုင်းနီး နာမည်ကို သူ့ပေးထားတာချည်း။

“အေး ငါ သီပြီကွာ၊ သူက ကြာသပတေးနာမဲ့ ခိုက်နေတာကွဲ”

ပြီးချင် မျက်လုံးအရောင် လက်သွားသည်။

“ဟေး ဟုတ်လား၊ အဲဒီတော့ ဘာလုပ်ရမှာလဲ၊ ဘာလုပ်ရမှာ
လဲဟင်”

“ကြာသပတေးနာမဲ့ ဆိုတော့ မန်ကျည်းချက်သွားခဲး”

“ချုံးပြီးရင်”

“သူ့ဂိုယ်ပေါ် ကြိုချလိုက်ကွဲ”

ပြီးချင် ဝမ်းသာသွားသည်။

“ဟေး အဲဒါဆို ငါမိန့်းမ ခင်မြေရို ပြန်ကောင်းမှာလား”

သီဟို မျက်မောင်ကြုတ်ရင်း

“ကောင်းမကောင်းတော့ မသိဘူးကွာ၊ မန်ကျည်းချက်တွေ လေထဲ
ဝဲနေတာ သိပ်ကြည့်လို့ကောင်း ဟဲ ဟဲ”

“ဟေးကောင်း”

စကားပင် ဆုံးအောင် မပြောနိုင် ကလေးကို တစ်ပါးသူလက်အပ်
ပြီး စင်ပေါ် ပြီးတက်သွားရသည်။

ပြီးချင် ထအော်သည်။ အားလုံးလန်ဖျုပ်ပြီး ပြီးချင်ကို ကြည်သည်။
အမြဲတမ်း ပြီးချင့်စွာနေတတ်သော ပြီးချင်ထံမှ ထိအသံမျိုး မကြားဘူး။

“ငါ လူသတ်ချင်နေတာနော်”

သီဟိုက သက်ပြင်းချုပြီး

“အော် ဒါများ ဂါက ဘာလဲလို့၊ လက်ထဲက ကလေး လွှတ်ချ
လိုက်ရင် ပြီးနေတဲ့ဟာကို”

“ဟွဦးကောင်”

ဝါရင့် လူချွင်တော်များရှို့၊ စကားကောင်းကို မထွက်။

“ဟေ့ ဟေ့ ဘာလုပ်နေကြတာလဲ၊ ဟားနဲ့တွေ ကောချို့ထပ်
ရမှာလေ၊ အမြန်လုပ်ကြပါဟ”

တတ်ဆရာ လာခေါ်ပြီး။ တစ်ခန်းရပ်ဟာသ ကရတော့ မှာကိုး။

“သီဟို ပြီးချင်”

“ခင်ဗျာ”

“ခင်ဗျာ နောက်ထား၊ လူ အရင်လာ”

“ဟုတ် ဟုတ်”

ငြင်းပိုင်ခွင့်မရှို့။ သူ့ဆန်စားတော့ ရဲရပေမည်။

“ပြီးချင်”

“လာ လာပါပြီဗျာ”

ဆိုရင်း နံဘေးနားက နောက်ပိုင်းမင်းသမီးကြီးလက် ကလေးကို
ဝက္ခက်အပ်ရင်း၊

“ဒေါကြီးအုန်းပဲ ကလေးနဲ့မိန်းမကို ကြည်ထားပေးပါများ၊
ကျွန်တော်”

“ပြီးချင်”

“လာပါပြီဗျာ”

စကားပင် ဆုံးအောင် မပြောနိုင်။ ကလေးကို တစ်ပါးသူ လက်

ပြီးဆုံးသည် နိတ်သည်
အပ်ပြီး စင်ပေါ် ပြေးတက်သွားရသည်။



မီးရောင်က စင်ပေါ်တွင် မလင်းမမောင် ရှိနေသည်။ ပရီသတ်များ
က မမြင့်တဲ့၍ လူဆုံးတော်များကိုကြည့်၍ ရယ်ဖို့ အဆင်သင့်။ လာပါပြီ
သူတို့မျှော်လင့်နေသော လူဆုံးတော်ပြီးဆုံးနှင့်တိုင်းကော် အရင်ထွက်လာ၏။

“ဟော ပြီးဆုံးပါလား၊ ရေးကြီးသုတ်ပျာနဲ့ ဘာဖြစ်လာတာတဲ့ဗုံး”

“ဟော ကိုတိုင်းကော် အဟဲ ပြောရမှာတော့ ရှုက်တယ်ဗျာ၊ အဟဲ”

စင်အောက်တွင် ဘာပဲဖြစ်နေနေ စင်ပေါ်တွင်တော့ ပရီသတ်ကြိုက်
အောင် ပြီးဆုံးနေရသည်။

“ပြောရရှုက်ရင် မပြောနဲ့တော့ဘူး၊ ငါ သွားပြီ”

“ဟာ နေစမ်းပါဉိုး၊ ပြောချင်လို့ပါ”

“အဲလိုလုပ်စမ်းပါ”

“ဟို ဟိုလေ”

“ငါ သိပြီ”

“ဘာမှ မပြောရသေးဘူးလေ”

“ပြောရခဲက်နေတာ ငါ သိပြီလို့၊ အဲဒါ ဆက်ပြော”

လူတွေ ပြီးကြသည်။ ပြီးဆုံးနိုဝင်းမျှက်နှာကြီး ပိုပြီးလိုက်သည်။

“ကျွန်ုတ်တော် ကျွန်ုတ်တော်လေ ပြောတ်မင်းသမီး ငင်မေကို ကြိုက်လို့

အဟို”

“မင်းက ငင်မေကို ကြိုက်လို့”

“ဂုတ် ဂုတ် ဂုတ်”

“ဟေ့ကောင် ခွေးသံပါ ထွက်နေပြီ”
 ရယ်သံများ ဖြူးတိုးဖြောက်တောက် ကြားရ၏။
 “ရင်ဖွင့်ရတာ ဝမ်းသာလွန်းလို့”
 “မင်း ဇင်မေကို တကယ်ကြိုက်တာလား”
 “မိုးကြီးပစ်ရပါစေရဲ့”
 “အောင်မာ မိုးကြီးကွင်းမျက်နှာက မင်း ဇင်မေကို တကယ်ကြိုက်
 သလား”
 “တကယ်ပါဆိုနေ”
 “မင်းကွာ ဉ်လိုက်တာ”
 “ဘာ ဘာလို့”
 “ဒီဇေတ်ထဲမှာ ဇင်မေအစ်ကိုပါတယ်လေ”
 “ဟူတ်လား၊ ဘယ် ဘယ်သူ”
 တိုင်းကျော် ပြီးချင်နားကပ် ရင်ဘတ်ကို ပုတ်ပြီး၊
 “သီဟိုလေကွာ၊ ဇင်မေအစ်ကိုက သီဟိုပေါ့”
 ပြီးချင် ဝမ်းသာသွားဟန်နှင့်၊
 “ဟာ ကျွန်တော်တို့၊ တွဲဖက်လူချင်တော်ကြီး သီဟိုက ဇင်မေ
 အစ်ကို၊ ပွဲတာပဲ”
 “မပွဲနဲ့ဘီး၊ သီဟိုက ဒေါသကြီးတာ မင်းလည်းအသိ၊ နောက်ပြီး
 သူညီမ ဇင်မေကိုလည်း သိပိုနိုင်တာ၊ တစ်ခွန်းဆို တစ်ခွန်းပဲ”
 “သီပါတယ်ဗျာ၊ သီဟိုကြီး ဒေါသကြီးတာ ကျွန်တော် သီပါတယ်၊
 ကျွန်တော်လည်း လူယဉ်ကျေးပဲ ရပါတယ်”
 “ဟေ့ကောင် ဇင်မေကို လိုချင်ရင် သီဟိုကို ရအောင်ပေါင်း၊
 ဒေါသမထွက်စေနဲ့သိလား၊ ဟော ဟော ပြောရင်းဆိုရင်း သီဟိုလာပြီ
 ကြည့်သာ ပြောတော့”
 သီဟို ဝင်လာသည်။ ပြီးချင်က ပြီးချင်သောမျက်နှာဖြင့်
 “ဟော ကိုသီဟိုပါလား၊ နေကောင်းတယ်နော်”
 “အေး”

ပြီးချင်သည် ငိုတတ်သည်

သီဟိုက မကြည်မလင်မျက်နှာနှင့် ပြန်ဖြေသည်။

“ကိုကြီးသီဟို ဘယ်သွားမလိုလဲဗျာ၊ ဟဲဟဲ”

“ဟိုမှာကွာ၊ ငါညီက ဂျပန်မှာမဟုတ်လား၊ အဲဒါ ဂျပန်က ကွန်ပျူးတာတစ်လုံး ပိုလိုက်လို့ သွားထုတ်ရညီးမယ်”

ပြီးချင် စိတ်ပျက်သွားဟန်နှင့်

“အဲဒါ ကိုသီဟိုညီ ည့်တာပဲ”

“ဘာကွာ”

“ဒီခေတ်မှာဗျာ၊ ကွန်ပျူးတာဆိုတာ လမ်းဘေးမှာတင်ရှိတာ ဘာမှ တကူးတက အိမ်သယ်နေစရာမလိုဘူး၊ ကြိုက်တဲ့ဆိုင်ထဲ ဝင်နှင့်၊ အင်တာနှက်တောင် သုံးလို့ရတယ်၊ ဒီကောင်မို့ အရူးထပြီး ပို့ရက်တယ်၊ အေးလေ အရူးမျိုးဟာကိုး”

သီဟို မျက်လုံးကြီးပြီးကာ၊

“ဘာ ဟေ့ကောင် မင်းဘာပြောတယ်”

“ယဉ်ယဉ်ကျေးကျေးပဲလေ၊ အရူးမျိုးလို့”

“ဟင် မင်း ငါကို စောက်ဘာလား၊ ဟင် ဟေ့ကောင် မင်းတော့ မင်းတော့လား”

သီဟို ဒေါသထွက်ဟန်နှင့် ပြီးချင်လိုက် လိုက်ဆွဲသည်။ ထိုတော့မှ တိုင်းကော်နှင့် ပေါက်လုံး ပြေးဝင်လာပြီး၊

“ဟာ ဟာ မလုပ်ကြပါနဲ့၊ မလုပ်ကြပါနဲ့၊ ဘာဖြစ်လို့လဲဗျာ”

တိုင်းကော် အမေးကို သီဟိုက

“ဒီကောင်လေ လူပါးဝလို့၊ ငါညီ နိုင်ငံခြားက ကွန်ပျူးတာပို့တာကို ရူးလို့ ပို့တာတဲ့၊ ငါလေတယ်”

ဓာတ် စင်နောက်မှာတုန်းကတော့ ပြီးချင်က သီဟိုကို ထိုးချင်နေတာ။ မီးရောင်အောက်တွင်တော့ ကျသည့်နေရာက အထိုးခံရမည့်နေရာ။ မတတ်နိုင်။ အတ်ဆရာအလိုက် ပြောမျှ နှစ်မည်သာ။

“စိတ်လျှော့၊ စိတ်လျှော့၊ ကိုတိုင်းကော်၊ ကွန်တော်ကပဲ ကြားက ဝင်တောင်းပန်ပါတယ်၊ ပြီးချင်က မလိမ့်မိုးမလိမ္ဗာမို့ပါ”

သီဟိုက စိတ်လျှော့ဟန်နှင့်၊

“သွားမယ်၊ မင်းတို့လည်း ဒီကောင့်ကို ဆုံးမထား”

ဆိုကာ ထွက်သွား၏။ ထိုတော့မှ တိုင်းကျော်က၊

“မင်းကလည်းကွာ၊ အဆင်ပြေအောင် ပြောပါဆို”

“ငါလည်း ပြောတာပဲဟ”

“ဒီလို မပြောရဘူးဟ”

“ဘယ်လို ပြောရမှာတုံး”

“သူက ကွန်ပျူးတာရလာတာလ”

“အေး”

“အဲဒီတော့ အာ ကိုတိုင်းကျော်ကြီး သဘောကျလေးပေါ့နော်၊ အသစ်ကလေးပေါ့နော်၊ ပစ္စည်းလေးက သန့်ရဲလား၊ နှိပ်လို့ရော ကောင်းရဲ လား၊ ကျွန်တော်လည်း လမ်းကြိုရင် လာဝင်နှိပ်မယ်၊ ပုံစံအဆန်းလေးတွေ လုပ်ချင်လို့၊ အဲဒီလို ပြောမှ သူ သဘောကျမှာပေါ့ ငတုံးရဲ၊ ဒါမှ သူညီမ ငင်မေနဲ့ သဘောတူမှာ”

“သင်ရင် တတ်ပါတယ်ကွာ၊ ပြီးဆွင် ဒီလောက် မည့်ပါဘူး”

“ဟော ဟော ကိုသိဟိုကြီး ပြန်လာပြီ၊ ဟေ့ကောင် အဆင်ပြေ အောင် ပြောနော်၊ မလွှဲစေနဲ့”

“စိတ်ချုပါကွာ၊ ပြီးဆွင်က သင်ရင်တတ်ပါတယ်၊ ဟယ်လို ကိုသိဟို ကြီး နေကောင်းရဲလား”

သီဟို ပြန်ဝင်လာသည်။

“အေး ကောင်းပါတယ်ကွာ”

“အော် အခုံဘယ်သွားဖို့လဲ”

“တုံမတစ်ယောက်ကွာ ဒလဖက်က လာမှာမို့ သဘောဆိပ်မှာ သွားကြိုမလို့”

ပြီးဆွင်က ခွင်ဝင်လာပြီမို့၊ သင်ထားသည့်အတိုင်း ပြီးပြီးကြီး ပြောချုလိုက်သည်။

“သွော် သဘောကျလေးပေါ့နော်၊ အသစ်ကလေးပေါ့”

ပြီးချင်သည် ငိုတတ်သည်

“ဘာ”

“အဟဲ ပစ္စည်းကလေးက သန့်ရဲလား”

“ဘာကွဲ”

“လမ်းကြံရင် ကျွန်တော်လည်း လာဝင်နှင့်မယ်”

“ဟင် မင်း မင်း ငါ့ ငါ့တူမကို”

“ဟူတ်ကဲ့၊ ဟိုလေ ပုံစံအဆန်းလေးတွေလိုချင်လို့”

“ဟာကွာ ဒီကောင်တော့ ကဲဟာ”

သီဟို ပြီးချင်ကို ဝင်ထိုးဖို့ လုပ်သည်။ ဟုတ်သည်လေ ဒလဖက်က
တူမ ရောက်သည် ဆိုတာကို

“သဘောကျလေးပေါ့နော်၊ အသစ်လေးပေါ့နော်၊ ပစ္စည်းလေးက
သန့်ရဲလား”

ဆိုပြီး ကွန်ပျူးတာနှင့် မှားပြောနေတာကိုး။ ထုံးစံအတိုင်း ပေါက်လုံး
နှင့် တိုင်းကျော် ပြေးဝင်ကာဆွဲပြီး၊

“ဟိုးထား ကိုသီဟိုးဟိုးထား”

“ကိုသီဟိုရယ် ခွေးကို မရှိက်ပါနဲ့ဗျာ”

အတင်းဝင်ဆွဲကာ၊

“ကိုသီဟို ဘာဖြစ်လို့လဲဗျာ”

“ဘာဖြစ်ရမှာလဲကဲ့၊ ဒီကောင် ပြီးချင်ပေါ့၊ ငါ့တူမလေး ဒလက
လာတာကို အသစ်ကလေးလား၊ ပစ္စည်းရော သန့်ရဲလား၊ လမ်းကြံရင်
ကျွန်တော်လည်း ဝင်နှင့်ပါးမယ်ဆိုပြီး လာပြောနေလို့ တယ် ဒီကောင့်တော့”

ပေါက်လုံးနှင့် တိုင်းကျော် အတင်းဝင်ဆွဲရင်း၊

“သြော် စိတ်လျှော့ပါ ကိုသီဟိုရယ်၊ ဒီကောင်ပြီးချင်က မပြော
တတ် မဆိုတတ်ဆိုတာ သီသားပဲ”

“ဟုတ်သား ကိုသီဟိုရ၊ စိတ်လျှော့၊ စိတ်လျှော့၊ ကျွန်တော်တို့ပဲ
သင်ထားလိုက်ပါမယ်”

သီဟို စိတ်လျှော့ဟန်ဖြင့်၊

“အေး မင်းတို့တားလို့ စိတ်လျှော့လိုက်မယ်၊ နောက်တစ်ခါဆို

မလွှုပ်ဘူးမှတ်၊ ဒါပဲသွားမယ်”

သီဟို ပြန်ထွက်သွားသည်။ ထိုတော့မှ ပေါက်လုံးက

“မင်းကွာ၊ ဘာများ ပြောပြန်တာလဲ၊ ဟိုက စိတ်ဆိုးအောင်”

“ငါလည်း မင်းတို့သင့်တဲ့အတိုင်း ပြောတာပဲ”

“ဟာ အဲလို မပြောရဘူး၊ တူမလေး ဒလက လာတယ်ဆို ဟုတ်လား၊ ဟက်ပီးဝေါကို လိုက်ပို့လိုက်ပါလား၊ တိရစ္ဆာန်ရုံးက ကစားစရာ ခုံတယ်၊ ရေရှာလျှော့စီး ပေးကစားလိုက်ပေါ့၊ ဘာညာသာရကာ ပြောရမှာ”

“ပြီးချင် သင်ရင် တတ်ပါတယ်ကဲ”

ပရီသတ်က လူတတ်ကြီးလုပ်ပြီး ခံနေရမသာ ပြီးချင်ကို ကြည်၍ ရယ်ကြသည်။ ရပ်ခံက ကောင်းတာကိုး။

“သင်ရင်တတ်တယ် မလုပ်နဲ့၊ ဟိုမှာ ကိုသီဟိုကြီး ပြန်လာပြီ၊ ဝိပြင်အောင် ပြော”

သီဟို ဝင်လာပြန်သည်။ ပြီးချင်က ပြီးချင်သော မျက်နှာဖြင့်

“ဟဲလို သီဟို မာရဲ့နော်”

သီဟိုက မကြည်မလင်ဟန်နှင့် လက်သာပြ၍ နှုတ်ဆက်သည်။

ပြီးချင်ကသာ ဆက်၍။

“ရေးကြီးသုတ်ပျာနဲ့ ဘယ်တုံး ကိုသီဟိုရဲ့”

သီဟိုက မှုန်ကုပ်ကုပ်လုပ်ရင်း

“ဇင်မေ့အောက်က ညီတစ်ယောက်ပေါ့ကွာ”

“ဆိုပါဉိုး”

“သစ်ပင်ပေါ်က ပြုတ်ကျူဖြီး ခြေကျိုးလို့ကွာ”

“သြော် ဒါဆို ဟက်ပီးဝေါလေး ပို့လိုက်ပါလား”

“ဘာကွာ”

ပရီသတ်များ ရယ်ကြသည်။ ပြီးချင်က မသီသလိုမျက်နှာပေးနှင့် ဆက်သည်။

“တိရစ္ဆာန်ရုံးမှာလည်း ကစားစရာ ခုံတယ်လေ”

“ဟင် မင်း မင်း”

ပြီးချင်သည် ငိုတတ်သည်

“ရေစွာလျှောစီးလေး ပေးစီးလိုက်ပါလား”

“ဟင် ဟေ့ကောင် သေပေတွေ့”

သီဟိုက ပြီးချင်ကို ရိုက်ရန် ပြေးဝင်လာသည်။ တိုင်းကျော်နှင့်
ပေါက်လုံး ပြေးဆွဲရပြန်၏။

“ဟိုးထား၊ ဟိုးထား ကိုသီဟို၊ လက်လွန်မယ်၊ လက်လွန်မယ်”

“မရိုက်ပါနဲ့ ကိုသီဟိုရယ်၊ အစ်ကို့လက်နာမှာ စိုးလို့ပါ”

သီဟိုက စိတ်လျှော့ဟန်နှင့်၊

“အေး မင်းတို့တားလို့ပေါ့ကွာ၊ နှုံးမဟုတ်ဆိုရင် ဟင်း”

“ဟုတ်ကဲ့ပါ၊ ကျွန်တော်တို့၊ ဆုံးမထားပဲမယ်”

“နောက် ဒီလိုမဖြစ်စေရပါဘူး၊ ကိုသီဟိုရယ်”

သီဟို မိုက်ကြည့်ကြည့်ရင်း၊

“မင်းကွာ၊ မင်းတော့လားကွာ”

ဟု ကြိုးမောင်းရင်း ပြန်ဝင်သွားသည်။ တိုင်းကျော်နှင့် ပေါက်လုံး

၁၁၁

“မင်းကလည်းကွာ ဟို့က သူ့တူလေး ခြေကျိုးသွားပါတယ်
ဆိုနေမှု”

ပြီးချင်က ထုံးစံအတိုင်း အူကြောင်ကြောင်နှင့်၊

“သိသွားလေကွာ၊ ငါလည်း မင်းတို့ သင်ပေးတဲ့အတိုင်း အပ်ကျ
မပ်ကျ ပြောတာပဲ”

“ဒါမျိုးက အဲလိုမပြောရဘူးကွဲ”

“ဥပမာ သူ့တူလေး ခြေကျိုးသွားတယ်ဆိုရင် ကိုယ်က သနားစရာ
မျက်နှာလေးနဲ့ အတော်နာမှာပဲနော်၊ သွေးရောတွက်သွားသေးလား၊ ဘယ်
နှစ်မျက်ချုပ်လိုက်ရသေးလဲ၊ နှုတ်ခမ်းနားကရော ပဲသွားသေးလား၊ ဒီလို
ပြောရမှာ”

ပြီးချင် ဝမ်းသာဟန်ဖြင့်

“ဒီလို ပြောရမှာလား”

“ဒီလို ပြောရမှာပေါ့”

“ဒီတစ်ခါတော့ အပိုင်ကို ဆွဲလိုက်တော့မယ်”

“စိတ်ချမယ်နော်”

“စိတ်ချပါ၊ င်္ခမနဲ့ငါနဲ့ညားရင် ပထမဆုံးသမီး မင်းကို
ပေးမကွယ်”

“ဟော ပြောရင်းဆိုရင်း ကိုသိဟို ပြန်လာဖြာ၊ ဟောကောင် အပိုင်
ဆွဲနော့”

“စိတ်ချပါဆိုနေ၊ ဟဲလို ကိုသိဟို နေကောင်းလား”

သိဟိုက ရေးကြီးသုတေပါ့ ဟန်မျိုးနှင့် ပြေးထွက်လာသည်။
ဘတ်စင်ပေါ်လည်း ဟိုကြည့်ဒီကြည့်

ပြီးချင်က သိဟိုလက်ဆွဲပြီး၊

“ကိုသိဟိုကြီး ဘာဖြစ်လာလို့လဲ”

သိဟိုက စင်ပေါ့ ဟိုကြည့်ဒီကြည့်နှင့်၊

“မပြောချင်ပါဘူးကွာ”

မျက်နှာအိုချလိုက်သည်။

“ဘာလို့တဲ့”

“တလောက ဒလကလာတဲ့တူမလေ”

“အင်း”

“လင်နောက်လိုက်လို့ဟာ”

ထိုစကားလည်းအဆုံး ပြီးချင်ရပ်ခံလိုက်သည်နှင့် ပရီယတ်၏ ဝါးခနဲ့
ခွဲကျသွား၏။

ပြဿနာက ဘယ်လိုဖြစ်တော့မည်ဆိုတာ ကြိုသိနေကြတာကိုး။
ထင်သည့်အတိုင်း ပြီးချင်က မျက်နှာလေးယောက်ချလိုက်ပြီး

“တော်တော်နာမှာပဲနော်”

“ဘာ”

“သွေးရော ထွက်သွားသေးလားဟင်”

“ဟောကောင် မင်းဘာစကား ဘာစကား”

“ဘယ့်နဲ့ချက်ချုပ်”

ပြီးချင်သည် ငိုတတ်သည်

“ဟောကောင် မင်းလွန်လာပြီနော်”

“နှစ်ခမ်းနားပါးနားတွေရော ပဲသွားသေးလား”

“အာ ဒီကောင်တော့ကွာ သေပေတော့”

ပေါက်လုံးနှင့် တိုင်းကျော် ပြေးလာ၏။

“ကိုသီဟို ဘာဖြစ်ပြန်တာလဲယူ”

“ဒီမှာလေကွာ ပြီးချင်ပေါ့၊ ငါတူမလေး လင်နောက်လိုက်တာကို
တော်တော်နာမှာပဲနော်၊ သွေးရောတွေက်သေးလား လာပြောနေလို့”

ဒီတစ်ခါ တုံးလွန်းသော ပြီးချင်ကို ဟိုနှစ်ယောက်ကပင် သည်းမလဲ
နိုင်တော့။ တောင်ရှည်ကို ခါးတောင်းကျိုက်ပြီး၊

“အာ ဒါတော့ ဒီကောင်လွန်တာပေါ့”

“ဟုတ်တယ်ဟော၊ ဒီလောက်တုံးတဲ့ကောင်ကို ချပစ်”

ဒီတစ်ခါ ဟိုနှစ်ယောက်ပါ မြောက်ပေး၏။ ထိုတော့မှ ပြီးချင်ကာ၊

“ဟာ ဒါ မင်းတို့သင်ပေးတဲ့ အတိုင်းပဲလေကွာ၊ မင်းတို့ သင်ပေး
တဲ့အတိုင်း”

“သင်ပေးလည်း တုံးတဲ့ကောင် မထားနဲ့တော့၊ ဝိုင်းရိုက်ကြ”

“ချကွာ ချ”

ပြီးချင်က ပတ်ပြီး၊ လူချင်တော်သုံးယောက်က လိုက်ရိုက်ရင်း
ကန့်လန့်ကာကြီးး ဖြည်းညွှေးစွာကျလာ၏။ ပရီသတ်ကတော့ သူတို့အသုံး
တော်ခံသွားသမျှ ရယ်မောရင်း ပတ်တုတ်မရသေး။





စာရေးသူ ကိုယ်ရေးအကျဉ်း

အမည်ရင်းမှာ စောကြည်ဖြူ ဖြစ်ပြီး အဘ ဦးထွန်းနိုင်၊ အမိ
ဒေါ်ညွန့်နှစ်တို့မှ မွေးဖားသည်။ မွေးချင်း (ဂ)ယောက်အနက် (၆)ယောက်
မြောက်သားဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် ကိုကိုကြံး ကလောင်အမည်ဖြင့်
စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။

၂၀၀၃ ခုနှစ်တွင် အကြည်တော် ကလောင်အမည်ဖြင့် လုံးချင်း
ဝါယား စတင်ရေးသားခဲ့သည်။ ကဝေပျိုး၏နိုင်ဒါန်း၊ ဘီလူး၊
ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်၊ ရွှေမိုးသည်း၊ နတ်နေကိုင်း
မှစ၍ လုံးချင်းဝါယားပေါင်း (၆၀)ကျော် ရေးသားထုတ်ဝေခဲ့သည်။

ရပ်ရှင်ဝါယာတော်ညွန်းအနေဖြင့် ဘီလူး၊ ကျောက်သင်ပုန်းတွေ
မိုးထားတဲ့အိမ်၊ ဟော့ရှေ့ ၁/၂/၃ မှစ၍ ရပ်ရှင်တော်ညွန်းပေါင်း ၃၀
ကျော် ရေးသားခဲ့သည်။ ဇန်နဝါရီလ ၁၉၉၅ ခုနှစ်
မြန်မာရပ်ရှင်တုံချွန်ဆု အကယ်ဒမ် (၂) ဆု ဆွတ်ခူးပေးနိုင်ခဲ့ပြီး ယခုထိတိုင်လဲ
ဝါယား၊ အတော်ညွန်းများ ရေးသားနေဆဲဖြစ်သည်။ ရန်ကုန်ဖြူ၊ ဒရိမိုးသစ်
(တောင်ပိုင်း)တွင် မိသားစုနှင့်အတူ နေထိုင်လျှောက်ရှိသည်။
